



Nangroi eq La Yóng zo
နန်ရွယ်လေးနဲ့ လရောင်လေး



Nang Roí eq La Yóng gi
mùng eq nhâm, Nú nhâm
é i-myit yhángnhik bò,
buì nùm pé lé jàq chyit akô.

နန်းရွယ်လေးနဲ့ လရောင်ဟာ မောင်နှမတွေပါ။

လူအများကချစ်ကြတာ လိမ္မာကြလို့ပါ။



Garai lé chyit é myit lúng,
yhup toq hkang mó akyû
dung.

အိပ်ရာထရင် ဆုတောင်းကာ ဘုရားဝတ်ပြုတာ။



Myòq chi zui htû,
nàp wui kut mû;

သွားတိုက်မျက်နှာသန့်စင်တာ၊ နေ့တိုင်းလုပ်ကြတာ။



San sêng ban kut,
laiká shikut.

သန့်ရှင်းပြီးတော့ သူတို့ဟာ ကျောင်းစာကြည့်တယ်ကွာ။



Laiká ban nghap
zang zo kap;

ကျောင်းစာကျက်လို့ပြီးတဲ့အခါ စားကြမနက်စာ။



Zang ban zo mû jong
hkyô hpyáng.

စားပြီးတဲ့အခါ ကျောင်းသွားဖို့ ပြင်ဆင်လိုက်ကြစို့။



Buì lhap le le a lagon,
jong doq mán luî
yhángnhik jaq ngón.

နေပူနေလည်းမပျင်းပါ။ ကျောင်းကို မှန်မှန်သွားကြတာ။



Mau wo le le a lagon,
jong mán ê râ baú za són;

မိုးရွာနေလည်း မပျင်းပါ။ ကျောင်းကိုမှန်မှန်သွားကြတာ။



Gyòq myò ngám nâm
nghân gyó le, jong hkyo
ê râ za myit lhê.

နှင်းတွေကျလည်း မပျင်းပါ။ ကျောင်းကို မှန်မှန်သွားကြတာ။



Laiká wó cháng shikut luî,
Sará pé lé chyûng huq byi.

စာသင်ရာမှာ ကြိုးစားတော့ ဆရာတွေကချစ်တာပေါ့။



Jong gyó mû luî,
yhûm dum jé;
luzúm pé eq sùp kûn lhê.

ကျောင်းချိန်ပြီးတော့ အိမ်ရောက်လာ ကစားကြတာအတူတူပါ။



JJ

Ban sùp mù luí gung
san sêng, wángzán hkyô
le a yang gè.

ကစားပြီးတော့ ရေချိုးတာ သန့်ရှင်းကြဖို့ အတွက်ပါ။



Ânu eq rahá myín zang hên,
lhúng lháng byù hkúm zang
rahá zô lhê.

ညစာစားဖို့မေမေပြင်၊ သူတို့ဝိုင်းလို့ပြင်။

ထမင်းစားရာယဉ်ကျေးတာ၊ ပြတ်ပြတ်မမြည်ပါ။



Zang bàn zo mû,
au hkoq buchi;
Yhûm mû haú lé dât kut ri.

ထမင်းစားလို့ပြီးတဲ့အခါ။

ပန်းကန် ဝိုင်းလို့ဆေးကြောတာ။



Myín mauchut eq
laiká nghap, Saí châ laiká
bànshoq ká bê

ထမင်းစားပြီးစာကျက်တာ၊ အိမ်စာအကြွေးမထားပါ။



Laiká ban nghap yhup kyû dung,
nhik bô zoshâng dùt gû bê, Ân
Âwa jàq chyit lhê.

မအိပ်ခင်မှာ ဆုတောင်းကြ၊ လိမ္မာကြတဲ့မောင်နှမ။





နိုင်ငံဝါး စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

